

ဒေဝိနိ နှိ <dei wein> [巴]天帝  
 ဒေသ နှိ <dei tha'> [巴]地方,地区,区域  
 ဒေသခံ နှိ <dei tha' gan> 当地人,本地人  
 ဒေသစာရီ နှိ <dei dh-za yi'> (佛,罗汉等)云游: ~ ကြသည်  
 ~ ကြမြန်းသည်၊ ~ ဖြန့်ချိသည်၊ ~ လှည့်သည်။ (佛祖或罗汉)云游四方。  
 ဒေသစိတ် နှိ <dei tha' zeit> ①乡土观念 ②小地区  
 ဒေသစွဲ နှိ <dei tha' zue:> 地方观念,乡土观念: ~ ဝါဒ  
 地方主义  
 ဒေသနာ နှိ <dei th-na> 佛讲的道理: ဗုဒ္ဓ၏ ~ သည်ထုတ္တန်၊  
 ဝိနည်း၊ အဘိဓမ္မာဟူ၍(၃)မျိုးကွဲပြား၏။ 佛陀讲的道分经、律、  
 论三种。  
 ဒေသနာကြား ကါ <dei th-na kya:> 和尚忏悔  
 ဒေသနာခံ ကါ <dei th-na khan> = ဒေသနာကြား  
 ဒေသမျိုး နှိ <dei tha' myo:> 当地品种,本地品种  
 ဒေသသား နှိ <dei tha' dha:> 当地人,本地人  
 ဒေသီယဝေါဟာရ နှိ <dei thi' ya' waw: ha ra'> 方言,土语  
 ဒေသန္တရ နှိ <dei than t-ra'> [巴]地方: ~ ကိုယ်ပိုင်အုပ်ချုပ်  
 ရေး 地方自治 / ~ စကား 方言 / ~ စိတ် 地方主义 /  
 ~ ဆိုင်ရာအာဏာပိုင် 地方当局 / ~ ဗဟုသုတ 地方常识 /  
 ~ ဝေါဟာရ 方言 / ~ အချိန် 区域时间 / ~ အစိုးရ 地方  
 政府 / ~ အဖွဲ့ 地方团体 / ~ အုပ်ချုပ်ရေး 地方行政  
 ခွဲခွဲ: ကဝါ <de' do:> = ထုံးထုံး  
 ဒေါဂျစ် နှိ <daw' gyit> [英 Dodge Jeep] 一种中型吉普  
 车  
 ဒေါရင်းကောင် နှိ <daw' yin: gaun> 蝉,知了,也叫ပုစဉ်းကြီး  
 或 ပုစဉ်းရင်ကွဲ  
 ဒေါ နှိ <daw> 缅甸对有地位的或上年纪的妇女的尊称  
 ဒေါကြီး နှိ <daw gyi:> 大姨妈,大姑妈  
 ဒေါဒေါ နှိ <daw daw> 小姨妈,小姑妈  
 ဒေါပါ ကါ <daw pa> (俚)拉肚子  
 ဒေါလာ နှိ <daw la> [英 dollar] 元(美国、加拿大等的货  
 币单位)  
 ဒေါလာပြား နှိ <daw la bya:> 金表链或金项链的金元状  
 坠儿  
 ဒေါလေး နှိ <daw lei:> 小姨妈,小姑妈  
 ဒေါ နှိ <daw:> [巴]怒气,火气: ~ မကြီးနှင့်။ 不要发火。  
 ဒေါကန် ကါ <daw: kan> 生气,发怒,发火  
 ဒေါကြီးမောကြီး ကဝါ <daw: gyi: maw: gyi:> 气冲冲地,气  
 呼呼地,怒气冲天,粗声粗气地  
 ဒေါထ ကါ <daw: hta'> = ဒေါကန်  
 ဒေါထန် ကါ <daw: htan> 气愤,生气,发火  
 ဒေါဒေါရသက်နှိ: နှိ <daw: daw: ya' tha' kein:> 从佛历中  
 废除的年数,共622年

ဒေါန နှိ <daw: na'> 【植】洋艾,艾草,艾蒿 Artemisa  
 absinthium, Linn (Wormwood; Mugwort) Artemisia  
 Vulgaris Indian Wormwood  
 ဒေါနရိုင်း နှိ <daw: na' yain:> 美洲产苦味植物,如美洲  
 豚草等 (bitterweed)  
 ဒေါနှင့်မောနှင့် ကဝါ <daw: hnin' maw: hnin'> 气冲冲地,  
 气呼呼地,怒气冲天,粗声粗气地: ~ မပြော။ 不要  
 气势汹汹地说话。  
 ဒေါပါ ကါ <daw: pa> 激昂: ဗိုလ်ချုပ်ကြီးမိန့်ခွန်းပြောသည်မှာအ  
 လွန် ~ သည်။ 将军演讲时很激昂。  
 ဒေါပွဲ ကါ <daw: pwa'> 发火,发怒  
 ဒေါဖောင်း ကါ <daw: phaun:> 发怒,发火: သူသည်ဒေါပုကို  
 ~ တော့သည်။ 他对杜布发火。 / စက်ဘီးနှင့်တိုက်သွားသဖြင့်  
 ~ နေ၏။ 被自行车撞了,正在发火。  
 ဒေါမညား နှိ <daw: b-nya:> [孟]大臣,皇亲国戚  
 ဒေါမနည် နှိ <daw: m-nat> = ဒေါမနယ  
 ဒေါမနယ နှိ <daw: m-nat tha'> [巴]不高兴,不愉快,愤  
 怒: သူတို့၏အဖြစ်ကိုတွေ့မိတိုင်း ~ ဖြစ်မိသည်။ 一想起他们的  
 情况,便感到不快。  
 ဒေါမား နှိ <daw: ma:> (古)大缸  
 ဒေါမာန် နှိ <daw: man> 怒气,火气  
 ဒေါမာန်ပါပါ ကဝါ <daw: man pa ba> = ဒေါကြီးမောကြီး  
 ဒေါသ နှိ <daw: dha'> 【巴】①愤怒,愤慨,气愤 ②(宝石  
 的)瑕疵,(身体的)缺陷,写作中的毛病等  
 ဒေါသကြီး ကါ <daw: dha' kyi:> 急躁,脾气不好,易怒,脾  
 气大  
 ဒေါသဲ နှိ <daw: dha' ge:> ① 怒气,火气: ခုမှ ~ ပြေသွား  
 ပါတော့သည်။ 现在才消了气。 ②脾气急躁的人: ~ လေး  
 脾气急躁的小伙子 / ~ မလေး 脾气急躁的姑娘  
 ဒေါသငြိ ကါ <daw: dha' nyi'> 陷入不和之中,卷入不和  
 之中  
 ဒေါသစမြင်း နှိ <daw: dha' s-myin:> 粪块  
 ဒေါသစွန်း ကါ <daw: tha' sun:> 有缺陷,有瑕疵: ကဗျာ  
 လက်ပံပွဲရာမှာ ~ လျင်ဂုဏ်မမြောက်နိုင်တော့ပါ။ 作诗时有不合  
 格律的地方就算不得好诗。  
 ဒေါသဆယ့်နှစ်မောင်း နှိ <daw: dha' hse' hn-maun:> 大怒,  
 盛怒,冲天的怒气  
 ဒေါသဇော နှိ <daw: dh-zaw:> 怒火  
 ဒေါသတကြီး ကဝါ <daw: dha' d-gyi:> 气冲冲地,怒气冲天  
 地,愤怒地: ~ ရှုတ်ချသည်။ 愤怒声讨。  
 ဒေါသထန် ကါ <daw: dha' htan> 大怒,怒气冲天  
 ဒေါသထုတ် ကါ <daw: dha' htout> 精炼  
 ဒေါသထွက် ကါ <daw: dha' htwet> 生气,发怒  
 ဒေါသဖြစ် ကါ <daw: dha' phyt> 生气,发怒